

ကျောင်းပိတ်နေချိန်တွင် အစားအသောက်ဝယ်ရန် အကူအညီရယူလိုက်ပါ

ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အီလက်ထရွန်နစ် အကျိုးခံစားခွင့် လွှဲပြောင်းမှု (P-EBT)

ဤပရိုဂရမ် (P-EBT) သည် 2019-2020 ကျောင်းနှစ်အတွင်း အခမဲ့ သို့မဟုတ် လျှော့စျေး ကျောင်းနေလယ်စာများအတွက် ခံစားခွင့်ရှိခဲ့သည့် ကလေးများရှိသော မိသားစုများအတွက် ဖြစ်သည်။



P-EBT သည် မိသားစုများအား အခမဲ့ သို့မဟုတ် လျှော့စျေး ကျောင်းနေလယ်စာများအတွက် ခံစားခွင့်ရှိသည့် ကလေးတစ်ဦးလျှင် ငွေသား အကျိုးခံစားခွင့် \$285 ကို တစ်ကြိမ် ခံစားခွင့် ပေးပါမည်။



P-EBT သည် SNAP မဟုတ်သော်လည်း စည်းကမ်းချက်များမှာ တူညီပါသည်။ Lone Star ကတ် သို့မဟုတ် Texas P-EBT ကတ်တွင် အကျိုးခံစားခွင့်များ ဝင်လာမည်ဖြစ်ပြီး ၎င်းကို SNAP အကျိုးခံစားခွင့်များ ကဲ့သို့ပင် အစားအသောက်အတွက်သာ အသုံးပြုနိုင်ပါသည်။



မတ်လတွင် SNAP ကို လက်ခံရရှိပြီးဖြစ်သည့် အသက် 5-18 အရွယ် ကလေးများရှိသည့် မိသားစုများကို P-EBT တွင် အလိုအလျောက် စာရင်းသွင်းသွားပါမည်။ လက်ရှိ Lone Star ကတ်များတွင် မေလ 22 ၌ ငွေဝင်နေမည် ဖြစ်ပါသည်။



မတ်လတွင် SNAP ကို လက်ခံမရရှိခဲ့သော်လည်း ကျောင်းတွင် နေလယ်စာများကို အခမဲ့ သို့မဟုတ် လျှော့စျေးဖြင့် ခံစားခွင့်ရှိသည့် မိသားစုများက ဇွန်လ 1 ရက်နေ့မှစ၍ ပရိုဂရမ်ကို အွန်လိုင်းတွင် လျှောက်ထားရမည်။ ခရိုင်ကျောင်းများသည် မေလ 31 ရက်တွင် လျှောက်လွှာအတွက် လင့်ခ်နှင့် ပရိုဂရမ်နှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်ကို သတ်မှတ်ချက်မီသော မိသားစုများထံ ပေးပို့သွားပါမည်။ အကျိုးခံစားခွင့်များက Texas P-EBT ကတ်တွင် ဝင်လာပါမည်။



ကျောင်းနေလယ်စာများကို အခမဲ့ သို့မဟုတ် လျှော့စျေးဖြင့် ခံစားခွင့်ရှိသည့် အသက် 21 နှစ်အရွယ်ထိ ကလေးအားလုံးသည် ရွှေ့ပြောင်းနေထိုင်မှု အခြေနေနှင့် မသက်ဆိုင်ဘဲ P-EBT အကျိုးခံစားခွင့်များအတွက် သတ်မှတ်ချက်မီပါမည်။ ဤအကျိုးခံစားခွင့်များကို လက်ခံရရှိခြင်းက မိသားစု၏ ရွှေ့ပြောင်းနေထိုင်မှု အခြေအနေအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပါ။

ဤပရိုဂရမ်နှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်ကို အွန်လိုင်းတွင် Texas ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများ (HHSC) hhs.texas.gov/pebt ဝင်ကြည့်နိုင်ပါသည်။



ဖုန်းခေါ်ဆိုရန် 3-1-1

